

၁၆ ဇူလိုင် ၂၀၂၄

နီၣ်ကစၢ်ဂ့ၢ်ဂီၢ်တၢ်မၤဆၢအတၢ်မၤကျဲ (PERS)

NFOCUS တၢ်တိၤစၢၤမၤစၢၤ ခိး(Code) နီၣ်ဂံၢ်

ဂ့ၢ်ဂီၢ်တၢ်ဒိၣ်တဒၢအတၢ်မၤကျဲ3447

တၢ်တိၤစၢၤမၤစၢၤအခိပညီ

နီၣ်ကစၢ်ဂ့ၢ်ဂီၢ်တၢ်ဒိၣ်တဒၢအတၢ်မၤကျဲ (PERS) မ့ၢ်ဝဲတၢ်ဖဲးတၢ်မၤတခါလၢ HCBS တၢ်ညိးကွံာ်တၢ်ခွဲးတၢ်ယၢ်ပုၤသးပုၤဒီးပုၤနီၣ်ဒိၣ်တဖၣ်ဒီးပုၤဖိသ့ၣ်လၢအိၣ်ဒီးက့ၢ်ဂီၤတဂ့ၤ(AD)ဒီး ခိၣ်န့ၢ်ဘၣ်ဒိတၢ်ဆါ(TBI) တၢ်ညိးကွံာ်တၢ်ခွဲးတၢ်ယၢ် တဖၣ်အဂီၢ်လီၤ ဟ့ၣ်ဝဲ

စဲးတၢ်ပီးတၢ်လီၤဒ်သိးပုၤ၁၉န့ၣ်မ့တမ့ၢ်ပုၤလၢအပုၤန့ၣ်တဖၣ်ဒ်သိးကမၤန့ၢ်ဂီၢ်တၢ်မၤစၢၤကိးဆၢကတီၢ်ဒီးဖဲအသ့ဝဲတၢ်ဆဲးကျဲ အကျဲအခါလီၤ တၢ်မၤကျဲအံၤ ဖဲပုၤယုတၢ်မၤစၢၤဒီးဟူးဝးထီၣ်ဝဲန့ၢ်ဒုးသ့ၣ်ညါ တၢ်စဲးဆၢလီၢ်ခၢၣ်သးလၢ ဝဲၤကျိၤဒီးပုၤမၤတၢ်ဖိအလီၤတဲစိ န့ၢ် မၤဘၣ်ထွဲဝဲ တဘျီဃီန့ၢ်လီၤ တၢ်စဲးဆၢလီၢ်ခၢၣ်သး သိၣ်လိဝဲပုၤစံၣ်နီၣ်တဖၣ်ဒ်သိးကမၤဆၢတၢ်ဘၣ်ဆၢဘၣ်ကတီၢ်ဖဲ တၢ်မၤကျဲန့ၢ် ဟူးဝးထီၣ်ဝဲလီၤ တၢ်ဖဲးတၢ်မၤအံၤပၢ်ယုဒီး တၢ်ဆီလီၤပၢ်လီၤ,တၢ်ကတီၢ်အီၤ,တၢ်ကွၢ်ထွဲအီၤလၢPERSအတၢ်ဖိတၢ်လံၤန့ၢ်လီၤ

တၢ်ဟ့ၣ်လီၤတၢ်မၤစၢၤ တၢ်အိၣ်သးသ့ၣ်တဖၣ်

- A. တၢ်လိၣ်လၢတၢ်ဖဲးတၢ်မၤအဂီၢ်ကဘၣ်ဒုးန့ၣ်ဖျါအီၤဖဲပုၤမၤတၢ်ယိထံအဆၢကတီၢ်ဒီးကဘၣ်ပၢ်ယုလၢ ပုၤန့ၢ်လီၤမၤသကိးတၢ် အတၢ်တိၢ်ကျဲလၢအဒိးသန့ထီၣ်အသးလၢပုၤကညီ (PCP)
- B. ပုၤမၤတၢ်ဖိတဂၤမၤစၢၤဝဲၤတဘျီန့ၢ်အါန့ၢ်ပုၤန့ၢ်လီၤမၤသကိးတၢ်တဂၤတသ့ဘၣ် မ့တမ့ၢ်လၢ ပုၤန့ၢ်လီၤမၤသကိးတၢ်အPCPအလံာ်ကွဲးနီၣ်ပုၤအိၣ်ကွဲးလီၤအသးဘၣ်န့ၢ်လီၤ
- C. ပုၤမၤတၢ်ဖိ အတၢ်သ့ၣ်ညါဒီးနီၣ်ခိတၢ်သ့တၢ်သ့တၢ်ဘၣ် န့ၢ် မ့ၢ်ဒ်သိး တၢ်ကသူအီၤဖဲဂ့ၢ်ဂီၢ်တၢ်ဒိၣ်တဒၢအတၢ်မၤကျဲ (PERS)တၢ်ပီးတၢ်လီၤလၢ ကမၤဘျးစဲ တၢ်ဖဲးတၢ်မၤမူဒါခိၣ်ဒီး ပုၤမၤတၢ်ဖိန့ၢ်လီၤ
- D. ကီၢ်ပုၤMedicaid တၢ်ရဲၣ်တၢ်ကျဲပၢ်ဖျါဝဲအသိး တၢ်ဖဲးတၢ်မၤလၢအိၣ်လၢ ADဒီးTBI တၢ်ညိးကွံာ်တၢ်ခွဲးတၢ်ယၢ်အဖီလၢန့ၢ်မ့ၢ်တၢ်လၢအိၣ်ဒီးတၢ်ပၢ်ပနီၣ်ဘၣ်ဆၣ် ဒ်သိးကဟးဆဲးတၢ်ကရၢကရိအတၢ်ပညိၣ်ဒီးမၤန့ၢ်ဝဲလီၤ

ပုၤဟ့ၣ်မၤစၢၤတၢ်ဖိ တၢ်လိၣ်ဘၣ်သ့ၣ်တဖၣ်

- A. ပုၤဟ့ၣ်မၤစၢၤတၢ်ဖိခဲလၢဘၣ်ဃးဒီးတၢ်ညိးကွံာ်တၢ်ခွဲး တၢ်တိၤစၢၤမၤစၢၤသ့ၣ်တဖၣ်န့ၢ် ကဘၣ်:

1. မှီခို Medicaid ပုလွန်မစောတဖိ တဂ၊
2. မဟိထွဲ တဂ်ဂါဒိတ်တီသုတ်တဖန် ဘဉ်ဃးဒီး နံဉ်တြါစက၊ တဂ်ပာဆုာရဲဉ်ကျဲ၊ ဒီး (Code) ဒီး နံဉ်တြါစက၊ ကီရဲဉ် တဂ်အိဉ်သးသုတ်တဖန်တကွါ;
3. Medicaid အတဂ်နီဖးဒီးပုလုလာကွါထွဲ
တဂ်ကဟုကယဉ်တဖ်းတဂ်မဟိတဖ်းတဂ်မကတီပံဉ်အကတီတဖန်အတဂ်အာဉ်လီအီလီနွါ
ကဘဉ်တုဉ်လိဉ်မထွဲဝဲလီ၊
4. မပုလုထီဉ် DHHS တဂ်သိဉ်လိ လ၊ တဂ်ဃုကညးအသိး; ဒီး
5. သူ တဂ်ပလီဆိ ကိးမံဒဲး သုတ်တဖန်နုဉ်တကွါ.

B. PERS ပုလုဟ့ဉ်ထီဉ်တဂ်ဖိကဘဉ်မုါဝဲ

1. တဂ်ကဘဉ်သူPERSတဂ်ဖိတဂ်လံဒဲလဲဉ်နုဉ် ဒုးနဲဉ်ပုမဟိတဂ်ဖိ
2. ဟံးနုဉ် ပုမဟိတဂ်ဖိ အစဲလ၊ အဒီးနုဉ် PERSတဂ်ဖိတဂ်လံ၊
3. ဖဲတဂ်ဘိဂုထီဉ်ကွါ နPERS စဲးအခါ ပုကဘဉ် ဟ့ဉ်ဒုးသူနုဉ် စဲးအခါစဲးအသီတဖျါဉ်ဖဲ
နစဲးအိဉ်လ၊ တဂ်ဘိဂုထီဉ်ကွါအီ၊ ၂၄ နံဉ်ရံဉ်အတီပုလုနုဉ်လီ၊
4. ဒ်သိး တဂ်ကစီဉ်ကလီတဂ်ဘဉ်ဆာဘဉ်ကတီအဂီပဉ်ဖျါထီဉ် ပုစဲးဆာတဂ်အမံဒီးအကွဲဒီးနုဉ်ဂံဉ်
အစုကတဂ်တနံဉ်၂ဘျီတကွါ
5. ကိးလါဒဲးနုဉ် မကွါ PERSတဂ်ဖိတဂ်လံလီတဂ်လီဆဲး , ဒီး

